



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୩୮୦୯୮୨୨୨ | ୦୬୭୩୮୦୯୮୨୨୯

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

| | |
|-------------------|---|
| ထုတ်ဝေခြင်း | ဒုတိယအကြိမ် |
| | နိုင်ဘာလ၊ ၂၀၂၄ ခုစွဲ |
| စောင်ရေး | ၁၀၀၀ |
| မျက်နှာပုံးပန်းသီ | ကိုသုံး |
| ထုတ်ဝေသူ | ဒေါ်သီမ္မာစီး (၀၁၂၃၄) |
| ပုံးစိတ်သူ | ဦးဝင်္ဂီလ်ပိုလ် (နှင့်သင်ပုံးပိုလ်-၀၀၄၄၁) ဝျော်ဖွော်ဆွဲ၏ အမှတ်-၁၉၇-၁၉၆ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ |
| စာစစ် | တင်မိခိုင် |
| စာအုပ်ချုပ် | ကိုမဲ့ (နွော်မိစည်စာအုပ်ချုပ်လုပ်ငန်း) ဝျော်ဖွော်ရော် |
| ဖြန့်သီရေး | မဟာဓာတ် အမှတ်-၁၅၂၂ သေယာ့သာလမ်း၊ ၂-နံပါတ်၊ သုတေသန သားနှင့်လျှောက်မြို့နယ်၊ ရန်ကုန်မြို့။ ဖုံး - ဝျော်ခွော်၂၃၃၈၊ ဝျော်ခွော်၂၃၃၉ |
| တန်ဖိုး | ၆၀၀၀ ကျပ် |

အကြော်တော်

မွေးလေ့ရှိစွဲ၊ အကြော်တော်
ရန်ကုန်၊ မဟာဓာတ်ပေါ်၊ ၂၀၂၄
၁၁ ၁၁၈ । ၂၀၂၄ × ၁၂၂၄ စင်တီ
(J) မွေးလေ့ရှိစွဲ

ကွဲလော့ဂျိ

အကြည်တော်

မ ၂၁၁ ၈၀ ၆၅ (၁၁ စဉ် - ၃၇)

(၁)

လူကိုခင်ပါ။
 အီမံမှာ
 ထမင်းလာမစားပါနှင့်။

(၂)

ကိုယ်တိုင်မွဲနေလို့
 စိတ်ညြစ်နေလား။
 ဓေတ်မကောင်းတဲ့အထဲ
 စောင်သဲကဲ့နေသူတွေအကြောင်း
 တွေးကြည့်ပါ။
 သင် သူတို့လောက်
 ကံမဆိုးသေးပါဘူး။

(၃)

သင်သာလျှင်
 သင့်ပြိုင်ဖက်။
 သင့်ပြိုင်ဖက်ကို
 အမြဲချော့သိပ်ထားပါ။
 ဒါဖြင့်
 သင်အမြဲ အိပ်နေလို့ ရပြီ။
 ဒါဆို
 သင်သေချာပေါက်မွဲပြီ။

(၄)

ချစ်သူရွေးတဲ့အခါ
 နားလည်မှုရှိသူကို ရွေးပါ။
 ဒါမှုလဲ အတူတူ
 ဗိုက်ထိုင်ဆာနေလို့ရပြီ။

(၅)

ပြည့်ပြည့်ဖောင်းဖောင်းနဲ့
အမြတ်များ
ချစ်စရာ ကောင်းတာဆိုလို့
ပိုက်ဆံအိတ်ပဲ ရှိပါတယ်။

(၆)

လုံးဝမပျင်းနဲ့။
အများနည်းတူ အိပ်ချိန်ကို
တစ်နေ့ ရှစ်နာရီပဲထား။
ကျော်တဲ့အချိန်ဆို မိုန်းနေ
သေချာပေါက်မွဲပြီ။

(၇)

ရိုင်းတယ်လို့ပြောရင်လဲ
အရင်ပညာရေးစနစ်ကိုပဲ
လက်ညီးထိုးရမှာပဲ။
စာရိုက္ခာချိန်တိုင်း
မြက်ချည်းနှင့်ခိုင်းနေတာကိုး။

(၈)

ဘဝမှာ ဘယ်သူ့မှ
အထင်မကြီးဘူး။
ကိုယ့်ကိုယ်ကိုယ်က စပြီး။

(၉)

မမွဲသေးသရွှေ。
ဟိုလူကြည့်မရသလို
ဒီလူကြည့်မရသလိုနဲ့။
တကယ်သာ မွဲကြည့်
ဘယ်သူ့ကို
မနာလိုဖြစ်ရမှန်းကို
မသိဘူး။

(၁၀)

တကယ်မွဲလာတဲ့အခါ
ဖောဖောသီသီပေးနိုင်တာ
ခုက္ခပဲ ရှိတော့တယ်။

(၁၁)

မမွဲသေးဘူးလို့
ဘယ်လောက်ပဲ
အားတင်းထားပါစေ။
ဘာစားစား ချို့နေ့ပြီဆို
သေချာပြီ မွဲပြီပဲ။

(၁၂)

လူကသာ ငွဲ
စားပဲထိုးက ဆိုင်ရှင်ထက်
ပိုက်ပို့ချဲချင်နေဘာမျိုး။

(၁၃)

စားရဲ့ သောက်ရဲ့
ခုက္ခသည်အတွက်
အလှူခံမယ်ဆိတိင်း
ကိုယ့်မျက်ခွံကြြေးပ
ကိုယ်ပြုမြင်နေတာတော့
မတတ်နိုင်ဘူး။

(၁၄)

ငယ်တုန်းက
ဘဝအတွက်
အရေးပါတဲ့ ခြေလှမ်းကို
ဘယ်လိုစလုင်းရမှန်းသာ
မသိတာ။
ကြီးလာတော့
လမ်းပျောက်တော့တာပဲ။

(၁၅)

ခုလိုမွဲနေတော့
တစ်ချိန်က
စားရဲ့ သောက်ရဲ့ဘဝနဲ့
ဆင်းဆင်းရဲ့ဘဝကို
ပြန်တေားမြို့ပြီး
ရယ်တောင်ရယ်မိသေး။

(၁၆)

အံမယ် အလုပ်သာမရှိတာ
မသိရင်
အနားယူနေတဲ့အတိုင်းပဲ။

(၁၇)

လူကသာ ငမ္မ။
ရုပ်က ခုပံ ထမင်းစားပြီး
ထလာသလား မှတ်ရအောင်
ဝဝကြီးနဲ့ လှယ်ကြီး
ဖြစ်နေတာတော့
မတတ်နိုင်ဘူး။

(၁၈)

ကြိုးစားရင် ဘာမဆို
ဖြစ်နိုင်တာကို ယုံကြည့်ပါ။
မယုံရင်ကြည့်လေ။
ဘာမှမရှိရာကစပြီး
ကြိုးစားလာတာ။
အခုခံု အကြွေးတောင်
ပတ်လည်ပိုင်းနေပြီ။

(၁၉)

ဒီလိုအခိုန် မျိုးမှာ
Music ကျွမ်းကျင်ပြီး
အဆိုကောင်းတဲ့
မိန်းကလေးမျိုးနဲ့
အတူတဲ့ချင်တယ်။
ကိုယ်က
ရုပ်ခံနဲ့ ခွက်ကလေးပဲ
ခေါက်တတ်တာဆိုတော့လေ။

(၂၀)

ဘာမှမရှိဘူး။
ဒီထက်ရှင်းတာလဲ မရှိဘူး။

(၂၀)

တကယ်မွှဲတဲ့အခါ
အချိစစ်ကို
ရှာဖွေရရှိနိုင်တယ်။
“မိုက်ဆာလိုက်တာ”လို့ပြောရင်
ယုံကိုမယုံနဲ့တော့။

(၂၂)

လောကဗဲ့တရား
ဘယ်လောက်ပဲ
ရိုက်ခတ်ပါစေ။
ယုံကြည်မှုကို
လက်မထွေတ်ပါနဲ့။
ယုံကြည်မှုကို
အကြားကြီးဆပ်ကိုင်ထားပြီး
ဘာမှဖြစ်မလာသေးဘူးဆို
စိတ်ဓာတ်မကျပါနဲ့။
ခင်ဗျားဟာ သေချာပေါက်မွဲပြီး။

(၂၃)

ကြိုးစားပါ။
တချို့ဆို အရင်တစ်ချို့နှင့်
လူမသိဘူးမသိ ငွဲ့လေးပဲ။
ဒီလိုနဲ့ ကျားကျုပ်ကျားခဲ့
ကြိုးစားလာလိုက်တာ။
လူသိရှင်ကြား
ငွဲ့ကြီးများတော်
ဖြစ်လာပြီ။

(၂၄)

မွဲတယ်ဆိုတာကလဲ
ပြောတော့သာလွှာယ်တယ်။
တကယ်မွဲဖို့က တကယ်ခက်တာ။
ပိုက်ဆံတစ်ပြားမှ မရှိမှ
မွဲလို့ရတာလေ။

(၂၅)

စီးပွားရေးဆိုတာ
လုပ်တတ်ရင် ဖြစ်ပါတယ်။
အနည်းဆုံးအရင်းအနှစ်နဲ့သာ
စတင်ပါ။
ကြာရင် သူအလိုင်း
အကြွေးတင်လာလိမ့်မယ်။

(၂၆)

ငွဲရဲ့တန်ဖိုးကို
သိကြတဲ့သူတွေက
ငွဲကို ဘယ်တော့မှ
လွယ်လွယ်မသုံးဘူး။
သုံးဖို့လဲ ရှိမှုမရှိကြတာ။

(၂၇)

ကိုယ်တိုင်အောင်မြင်အောင်
လုပ်မယ့်အစား
ဘယ်လိုလုပ်ရင်
အောင်မြင်မယ်ဆိုတဲ့
စာအပ် ထူတ်ပါ။
အဒါက အောင်မြင်ပါလိမ့်မယ်။

(၂၈)

ဘချို့သူတွေက
ငယ်တုန်းကသာ
မတော်တာ။
ကြီးလာတော့လဲ
ခပ်ပွဲ့ညံ့ပဲ။
အ အတွေ့အကြံများလာမှ
ငတုံးကြီးမှန်း
သိတော့တယ်။

(၂၆)

တစ်ချို့တွေက ပိုက်ဆံမရှိရင်
မျက်နှာငယ်တယ် ထင်ကြတယ်။
အမှန်တော့ ပိုက်ဆံမရှိတာ
မျက်နှာငယ်စရာမှ
မဟုတ်တာ။
ပိုက်ဆံရှိသွားလို့လဲ
ဒီမျက်နှာက
ကြီးလိုက်လာတာမှ
မဟုတ်ဘူးလေ။
ဒီမျက်နှာက ဒီမျက်နှာပဲ။
ဒီတော့ အားမငယ်နဲ့
ဆက်ခဲ့။

(၃၀)

အိမ်ကနေလဲ တစ်ဖြားမှ
မထည့်ပေးလိုက်ဘဲ
“နင် ပိုက်ဆံကုန်မှ
အိမ်ပြန်လာတယ် ဟုတ်လား”
ဆိုပြီး ပြောတဲ့မိဘတွေက
သတ်သတ်ကို ရှိကိုရှိတယ်။

(၃၁)

လူကသာ လက်အလုံးအတို့။
တိုးချင်တာက ‘ဂရမ်းပီယာနို့’။

(၃၂)

တချို့တွေရှိတယ်။
အရင်က
ရွှေထိုးဆောင်းခဲ့တဲ့အချိန်
ပြန်ပြောရင်
ရှင်ပြုတဲ့အထဲကကို
မထွက်ဘူး။

(၃၃)

လူတွေက သောက်ရစားရှာဝမှာ
ပျော်မွေ့ရင်း စားရု သောက်ရမဲ့
ဘဝ ရောက်သွားကြတာပါပဲ။

(၃၄)

တချို့က ‘အိမ်’မပိုင်ဘူး။
ဒါပေမဲ့ ‘အိမ်’ (နေအိမ်)
ပိုင်တယ်။
တချို့က ‘အိမ်’ ပိုင်တယ်။
အိမ် (နေအိမ်)မပိုင်ဘူး။

(၃၅)

လူကသာ ငွဲ့။
တွေ့ချင်တာက ၆ pack နဲ့။
တွေ့ချင် ကြိုးခုန်လော်။

(၃၆)

မွဲလာပြီဆို ထမင်းမစားဘဲ
ဘယ်လိုနေနိုင်မလဲ၊
သိချင်လာကြတာပဲ။
အလွယ်ကစေး
ခေါက်ဆွဲပြုတစားလော်။

(၃၇)

စားရမဲ့ သောက်ရမဲ့ ဖြစ်လို့
မွဲပြီထင်နေလား။
တကယ်မွဲရင်
အင်အင်းပါရတာတောင်
နှမြောလိမ့်မယ်။

(၃၈)

ပိုက်ဆံရှိတုန်း
online က ပစ္စည်းတွေ
နှင်းကန်မှာဝယ်ထားပြီး
မွဲပြီခုံတော့မှ
size မတော်လို့
ပြန်ရောင်းတာနော်
လုံးဝ မဝတ်ရသေးတဲ့
အသစ်ကျပ်ချေတ်ကြီး”
ဆိုပြီး ပြန်ရောင်းတဲ့
လူတန်းစားဆိုတာလ
သတ်သတ်ကိုရှိတယ်။

(၃၉)

လူတွေက မွဲပြီဆို
ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိ ဖြစ်ကုန်ကြတယ်။
အမှန်တော့ ဘာလုပ်လို့
ဘာကိုင်ရမှန်း မသိလို့
မွဲနေတာကိုကျ
မေ့နေကြတယ်။

(၄၀)

စာလုံးတစ်လုံးမှ မရှိတော့ဘဲ
လူတွေကို မျက်ရည်ကျအောင်
လုပ်နိုင်တဲ့ စာအုပ်။
“ဘက်စာအုပ်”

(၄၁)

တရှို့တွေကျ
မျက်ရည်လွယ်တယ်။
သားရေဂွင်းမြင်ရင်တောင်
မျက်ရည်ကျကြတယ်။
လခထုတ်တဲ့ရှက်မှာ
အကြွေးဆပ်လိုက်တာ
ရတဲ့လခ အကုန်ကုန်ပြီး
လက်ထဲ သားရေဂွင်းပဲ
ကျန်ခဲ့လို့။

(၄၂)

ခုခေတ်မှာ
မျက်နှာကို ပိုက်ဆံထပ်နဲ့
ကောက်ပါက်ပြီး
“ငါသမီး (သား)နဲ့ နင်
တူလိုတန်လိုလား”
ဆိုတဲ့ ယောက္ခမမျိုး
လူတိုင်းလောက်စီးနီး
လိုချင်ကြတာချဉ်းပဲ။

(၄၃)

“အဲဒါ သိပ်မကြိုက်ဘူး”
“အစားနည်းတယ်၊
သိပ်မစားနိုင်ဘူး”
အဲဒီစကားသံမျိုးတွေက
“ကိုယ်စားတာကိုယ်ရင်း”
ဆိုတဲ့ အခါမျိုးတွေမှာ
အများဆုံးကြားရတာပဲ။

(၄၄)

“အသက်လကြီးပြီး
စုထားဆောင်းထားတာလဲ
ဘာမှမရှိဘူး၊
အနာဂတ်အရေးတွေးရင်
ရင်ပူတယ်ကွာ”ဆိုရင်
“လာလေ ရင်ပူရင်
ဘီယာသွားချရအောင်”
ဆိုတဲ့သူငယ်ချင်းမျိုးက
သတ်သတ်။

(၄၅)

ကိုယ်တိုင်က ဘယ်သူမှ
စောနာမရှိဘဲ
သူငယ်ချင်းတွေက
ကိုယ့်ကိုမခေါ်ရင်
“ဘာလ အသားမည်းလို့
မပေါင်းချင်တာလား”
ဆိုပြီး စကားနာထိုးတတ်တဲ့
အပေါင်းအသင်းက
သတ်သတ်ရှိတယ်။

(၄၆)

ငမွဲတွေအတွက်တော့
“ငပျင်းတွေလဲ
အောင်မြင်နိုင်တယ်”
ဆိုတဲ့ အယူအဆ
ကြိုက်ကိုကြိုက်တယ်။

(၄၇)

ငမွဲအစစ်ဆိုတာ
ဆေးလိုပ်လဲတို့။
နေလဲညိုပြီ။
သူများအိမ်မှာ
ကပ်စားကောင်းတုန်း။

(၄၈)

“ဘယ်နေ့မှာ
ဘာအလှုံရှိတယ်၊
ဘယ်နေ့ကျ ဘာအလှုံ။”
ဆိုပြီး အလှုံစာရင်းကို
ပြက္ဗို့နိုင်မှာ အသေအချာ
မှတ်ထားတဲ့ လူမျိုးက
သတ်သတ်”

(၄၉)

တချို့ကျတော့လ
ဘာအလုပ်မှမလုပ်ဘ
တစ်သက်လုံး ချမ်းချမ်းသာသာ
နေသွားတဲ့ လူမျိုးတွေရှိတယ်။
ငယ်တုန်းက မိဘဆီက
လက်ဖြန့်တောင်းတယ်။
အရွယ်ရောက်လာတော့လ
သားသမီးတွေဆီက
“အေးဆေးပ”

(၅၀)

တချို့တွေက
ပါရမီကောင်းတယ်။
လူသာ ငွဲ။
ပိုက်ကြီးကို နဲ့လို့။

(၅၁)

အသားမည်းတယ်။
အသည်းဖြူတယ်။
အသန့်ကြိုက်တယ်။
အသံးနည်းတယ်။
သက်သတ်လွတ်စားတယ်။
အသောက်အစားကင်းတယ်။

(၅၂)

လူက ငွဲ။
အကဲတော့ မလေ့ဘူး။

(၅၃)

သင်သာ ငွဲဆို
အသည်းကဲနိုင်ခြေ
ပိများတယ်။

(၅၄)

ရန်သူလဲ တစ်ယောက်မှမရှိဘူး။
မနာင့်သူလဲ မရှိဘူးဆိုရင်
သေချာတယ်။
ခင်ဗျားမွဲနေလို့ပဲ။

(၅၅)

အမိမ်ထောင်သည်တွေဟာ
မဂ်လာနောကို
ဘယ်တော့မှမမေ့ဘူး။
ရောက်ထဲကို
ဂိယာကြီးထိုးပြီး
ခုန်ချုခဲ့တဲ့နောကိုး။

(၅၆)

လက်ထဲမှာ စိန်လက်စွပ်
လည်ပင်းမှာ ဈွေဆွဲကြီး
အိတ်ကပ်ထဲကျမှ ငါးရာတန်။
ဒါတောင် အိတ်ဖောင်းအောင်
လေမှုတ်ထားသေးဘာ။

(၅၇)

တခို့ကျ ကားရှိတယ်။
“ဆီဖိုးကျ မင်းစိုက်”
ဆိုတဲ့သူ အများကြီး။

(၅၈)

တခို့ကျ “အိမ်ဘုင်းပုန်းလေး”
သဘောကျကြတယ်။
အမျှန်တော့
မွဲနေလို့ ဘယ်မှမထွက်တာ။

(၅၉)

တခို့တွေက
“အထက်တန်းကျတယ်”
“ဆယ်တန်းမအောင်တာလေ”

(၆၀)

အကောင်းမြင်စိတ်က
covid ဖြစ်တာတောင်
ဖြေတွေးကြတယ်။
Mask တပ်ရတော့
ကိုယ်ရုပ်ဆိုးတာ
လူတွေ မမြင်တော့ဘူးလေ”

(၆၁)

အသားမည်းပြီး
အရပ်ပုနေရင်
“သောက်ကျင့်ပါ
မကောင်းနိုင်ဘူး”လို့
ထင်နေတဲ့လူမျိုးက
သတ်သတ်။

(၆၂)

လူတစ်ယောက် မွှေမစွဲသိချင်ရင်
“အလီ”ဆိုခိုင်းကြည့်။
ပိုက်ဆံမရှိတာကြောရင်
အလီတောင်မရတော့ဘူး။

(၆၃)

တရို့တွေကျ
ပိုက်ဆံချမ်းသာရင်
လူမသိ သူမသိ
တိတ်တိတ်ကလေး
နောက်တယ်။
အဲ့မွှေ့ဖြီးဆို
သူငယ်ချင်းတွေ့ဆီ
ရောက်လာတော့တာပဲ။

(၆၄)

“ချမ်းသာချင်ရင်
အကြံအကြီးကြီးထား”
ချမ်းသာချင်မှ ချမ်းသာမှာ
ဖြစ်ပေဲ့
ခင်ဗျားမှာ အကြံအကြီးကြီး
ရှိနေမှာတော့ သေချာတယ်။

(၆၅)

ရည်းစားလေးများ ရပြီဆို
ဘုရားသွား । စုတဲ့ပုံရှိက်ပြီး
Face book ဖော်တင်လိုက်ရမှု။
မသိရင် ဘုရားကပဲ
ရည်းစားရှိကြောင်း
ထောက်ခံတဲ့လိုင်စင်
ထုတ်ပေးတာ ကျနော်တာ။

(၆၆)

“ချမ်းသာချင်
စာများများဖတ်”
ချမ်းသာတဲ့သူတိုင်း
စာဖတ်ကြတယ်။
“ဘဏ်စာအပ်မှာ
ရေးထားတဲ့စာ”

(၆၇)

တရို့ကျတော့
တစ်ယောက်တည်းဆို
ချမ်းချမ်းသာသာပဲ။
ရည်းစားရမှ မဲ့တော့တာ။
ရည်းစားထားတာ
ဝက်မွေးတာကျနော်တာ။
ဘာကျွဲ့ကျွဲ့
စားနော်တော့တာလေ။

(၆၈)

ဘဝမှာ တစ်ခါပဲ မဲ့ဖူးတယ်။
ကြာခိုန်း။
“တစ်သက်လုံး”

(၆၉)

ကိုယ့်ကို မွဲသွားစေသူကို
မမှန်းပါဘူး။ ဒါပေမဲ့
“မပတ်သက်မိရင်
ကောင်းမယ်”လို့တော့
မကြာခဏ တွေးဖူးတယ်။

(၇၀)

တစ်ခါတလေ မွဲနေတဲ့
ကိုယ့်ဘဝကိုယ်ပြန်တွေးပြီး
ရယ်ရတာ မျက်ရည်ထောင်ကျတယ်။

(၇၁)

တကယ်မွဲပြီဆို
အပေါင်ဆိုင်ထဲ
ဝင်သွားသူကိုကအစ
အားကျမိတယ်။
သူတို့ဆီမှာ
ပေါင်စရုရှိသေးလို့လေ။

(၇၂)

အခုအချိန်မှာ
ဆင်းဆင်းရဲ့ဖြစ်နေလို့
စိတ်မည့်နဲ့။
ကြာလာရင်
နေသားကျသွားပါလိမ့်မယ်။



စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ စောကြည်ဖူး ဖြစ်ပြီး အဘ ဦးထွန်းနိုင်၊ အမိ ဒေါ်ညွန့်နှစ်ယို့မှ မွေးဖွားသည်။ မွေးချင်း (၇)ယောက်အနက် (၆)ယောက် မြောက်သားဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေနှစ်ယို့ စတင်ဝင်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အကြည်တော် ကလောင်အမည်ဖြင့် လုံးချင်း ဝွေးများ စတင်ရေးသားခဲ့သည်။ ကဝေပျို့၏နိုင်ဒါန်း၊ ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ရွှေမိုးသည်း၊ နတ်နေကိုင်း မှစ၍ လုံးချင်းဝွေးပေါင်း (၆၀)ကျော် ရေးသားထုတ်ဝေခဲ့သည်။

ရုပ်ရှင်ဝွေးအတောက်ညွန့်အနေဖြင့် ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဟော့ရော့ ၁/၂/၃ မှစ၍ ရုပ်ရှင်အတောက်ညွန့်ပေါင်း ၃၀ ကျော် ရေးသားခဲ့သည်။ ဇန်နဝါရီလ ၁၂ ခုနှစ် မြန်မာရပ်ရှင်တူးခွန်လူ အကယ်ဒီ (၂) ဆု ဆွတ်ရူးပေးနိုင်ခဲ့သည်။

၉-၁-၂၀၂၂ ရက်နေ့တွင် ဤပါးသောရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
